

ပစ်ပြေးရေးဝါဒ နှိ <pyit pyei: yei: wa da'> 流寇主义, 逃跑主义

ပစ်ဖောက် က၊ <pyit phaut> 发射(炮): အမြောက်၂၁ချက် ~ အလေးပြု၏။ 鸣放礼炮21响致敬。

ပစ်ဖြန့် က၊ <pyit phyan'> 撒(网)

ပစ်မှတ် နှိ <pyit hmat> ①射击目标, 攻击对象 ②(箭, 枪的)靶

ပစ်ရ က၊ <pyit ya'> ①(物品)报废, 变成废品: စပါးတွေပိုးမိယင် ~ လိမ့်မယ်။ 稻谷遭雨浸会报废的。/ ဝက်ဘီးကိုဝယ်ပြီး ကတည်းကဖုန်မသုတ်ဆီမထိုးထားယင် ~ မှာပဲ။ 自行车买来以后, 从不擦洗上油, 当然要坏啰! ②损失: ကျနေတဲ့မှာက လေးတယောက် ~ လို့ခဲ ဟွေောက်သာကျန်ပါတော့တယ်။ 我的一个孩子死了, 现只剩下两个了。

ပစ်လွှင့် က၊ <pyit hlwin'> 发射: ခုံးပျံ ~ တယ်။ 发射导弹。

ပစ်လွှတ် က၊ <pyit hlut> 发射, 放射

ပစ်သတ် က၊ <pyit that> (用枪, 箭等)射死, 打死

ပစ်အား နှိ <pyit a:> 火力, 射击能力

ပုစ္ဆာ နှိ <pout hsa> [巴](数学、物理等)习题, 问题

ပုစ္ဆာတက် က၊ <pout hsa tet> 询问; 质问; 质询: ဤပြဿနာနှင့်ပတ်သက်ပြီးမကျေနပ်သူအချို့က ~ သည်။ 一些不满意的人对这个问题提出质问。

ပုစ္ဆာတင် က၊ <pout hsa tin> 询问, 提问题

ပုစ္ဆာထုတ် က၊ <pout hsa htout> 询问; 出题

ပုစ္ဆာနာမ်စား နှိ <pout hsa nan za:> 【语】疑问代词

ပုစ္ဆာပစ္စည်း နှိ <pout hsa pyit si:> 【语】疑问助词, 如: လဲလား၊ နည်း 等

ပုစ္ဆန်း နှိ <pout hsan:> 神婆

ပုဇွန် နှိ <pyit zon> [巴]雨; 雨神: မိုး ~ ①雨 ②雨神

ပုဉ္ဇံ နှိ <pyin sa'> [巴]五

ပုဉ္ဇံကနီသီး နှိ <pyin sa' ka ni dhi:> 【植】五倍子, 没食子 (Gall Nut)

ပုဉ္ဇူ နှိ <pyin s-gu> 一种药草

ပုဉ္ဇုံ နှိ <pyin s-gan> 【数】五边形

ပုဉ္ဇုံထူရှည်မှန် နှိ <pyin s-gan du' shei hman> 【数】五棱柱体

ပုဉ္ဇင်းပါး နှိ <pyin sa' nga: ba:> ①(药用植物的全株)即: 根、皮、叶、花、果五部分 ②全部, 整个

ပုဉ္ဇိမ်းဂြိုဟ် နှိ <byin s-da: gyo / pyin s-da: gyo> [巴]指占星术中的火、水、木、金、土五星

ပုဉ္ဇမ နှိ <pyin s-ma'> [巴]第五

ပုဉ္ဇမံတပ်သား နှိ <pyin s-man tat tha:> 第五纵队, 奸细

ပုဉ္ဇမက္ခရာ နှိ <pyin s-met kh-ra> 缅文字母表六组中前五组最后一个字母, 即: ငါညါ၏နုမ

ပုဉ္ဇုပု နှိ <pyin s-yu pa'> ①五不象(据说它有象的鼻子,

牛的峰, 鲛鱼的尾巴, 羊的角、一只前足、一只后腿, 马的两只耳朵、一只前足、一条后腿) ②五不象筋 ③【植】一种叶细长下垂, 有各种颜色的蕁荇လှပင်

ပဉ္စလောဟာ နှိ <pyin s-law: ha> 金、银、铜、铁、铅五种金属的合金

ပဉ္စလက် နှိ <pyin s-let> [巴](迷信)魔法, 巫术

ပဉ္စဝဂ္ဂိ နှိ <pyin s-wet gi> 【佛】最先听释迦牟尼讲道的五位弟子

ပဉ္စသီဝ နှိ <pyin s-thi kha'> [巴]传说天帝手下的梳着五个发髻的司乐之神。他有一部弯琴, 弹起来极为美妙动听

ပဉ္စသီလ နှိ <pyin sa' thi la'> 【佛】五戒

ပဉ္စသိခံ နှိ <pyin s-thein kha'> [巴] = ပဉ္စသီဝ

ပဉ္စင်တူရိယာ နှိ <pyin zin tu ri' ya> 五种乐器, 即: 鼓、锣、铃、钹、唢呐。又有一说为: 铜、丝、皮、管、竹

ပဉ္စင်း နှိ <p-zin:> [巴]和尚: ~ ခံသည်။ 当和尚(或资助某人当和尚)။ / ~ တက်သည်။ 当和尚。

ပဉ္စား နှိ <pyi:> [巴]多, 众多, 繁多, 同义词有: ~ ညိုက်၊ ~ ထူ၊ ~ ထွေ၊ ~ ပေါ၊ ~ ပုံ၊ ~ ဖြင့်၊ ~ မှမ်း၊ ~ မျှ၊ ~ လှိုင်၊ ~ လှိုင်း၊ ~ ဝန်၊ ~ ဝန်၊ ~ သီ၊ ~ ဟုံ၊ ~ သိပ် 等

ပဉ္စားတော်သိမ် နှိ <pyi: daw thein> 【植】 = ပျဉ်းတော်သိမ်

ပါဠိ နှိ <pat> [巴]巴利文词组, 三藏经原文

ပါဠိကြွင်း နှိ <pat kywin:> 注释时被遗漏的巴利文词组

ပါဠိဆင့် နှိ <pat hsin'> 缅文迭字, 如: အတ္တ၊ ဥက္ကဋ္ဌ၊ ပဏ္ဍိတ၊ ပဏ္ဍာ 等

ပါဠိပျက် နှိ <pat pyet> 语法有错误的巴利文词组

ပါဠိလျှောက် I က၊ <pat shaut> 按巴利文词序直接翻译 II နှိ <pat shaut> 按巴利文词序直接翻译的

ပဏ္ဍိတ နှိ <pan di' ta'> [巴]学者, 博学之士

ပဏ္ဍိကဗ္ဗလာ နှိ <pan du' k-b-la> [巴]佛教谓天帝释之宝座

ပဏ္ဍိက် နှိ <pan dout> [巴]两性人, 阴阳人

ပဏ္ဍိတ် နှိ <pan deit> [巴]学者, 博学之士

ပဏ္ဍာ နှိ <p-na> [巴]①致……信件, 照会 ②礼物, 礼品, 贡品: ~ ဆက်ပြည်နယ် 附属国, 藩属

ပဏ္ဍာကာရ နှိ <p-na ka ra'> [巴]礼物, 礼品, 贡品

ပဏ္ဍာတော် နှိ <p-na daw> = ပဏ္ဍာ

ပဏ္ဍာတံခိုး နှိ <p-na d-zo:> 贿赂, 私礼

ပဏ္ဍာသ I က၊ <p-na tha'> 送礼, 进贡 II နှိ <pan na tha'> 五十

ပိဏ္ဍပါတ်ဆွမ်း နှိ <pein d-bat hsun: / bein d-bat hsun:> 和尚每天出外化缘得来的斋饭

ပိဏ္ဍပါတ်စုတင် နှိ <pein d-bat du' din> 决心自己每天外出